

=စုလွှားပတ်
နှေး ကဲ <su' wei> 聚集,集合: ရွှာသားများ ~ နှုတ်ပင်
ကြ၏ 村民聚集在一起商量。

စုသား နဲ့ <su' tha> (古) အမြောက်အစုမြင်းအစုဝင်းအစု 等的成员

စုသား နဲ့ <su' thei> (古) 宫廷中守卫人员。

နဲ့ ကဲ <su> ①凸出: နှုတ်ခေါ် ~ သည်။ 撮着嘴。 / ဝမ်းပိုက် ~ သည်။ 大腹便便。 ②竖立着排起来: ပိုး ~ သည်။ 把长鼓竖起来。 ③准备起跑(赛马、赛跑等): ထာ ~ သည်။ 准备起跑。

နှုကာ နဲ့ <su ka> ①【植】樟叶西番莲 Passiflora Laurifolia, 大果西番莲, 果实如木瓜大小, 能食 Passiflora Quadrangularis (granadilla) ②深紫色

နှုကာနဲ့ နဲ့ <su ka ni> [波]舵手, 现指船上管登记货物的人

နှုတ်ပုံး ကော် <su zu pout pout> 撮着嘴扳着面孔: အူ သည် ~ ဖြစ်နေ၏ 他满脸不高兴。

နှုတ်ပုံး ကော် <su zu pha ba> (古) 七拼八凑地

နှုတ် I နဲ့ <su zin> (古) 传统习惯 II ကဲ <su sin> 妥善安排, 安置

နှုတ်သင့် ကဲ <su hsaun> 给脸色看, 要脾气(撮嘴, 脚足等): မကျော်ယင်းပြောပါ ~ မင်ပါနှင့်။ 不满意就直说, 别要态度。

နှုတ်ကာ နဲ့ <su z-ka> 佛本生故事中一个贪财的婆罗门的名字,(喻)贪食者, 贪财者

နှုတ်တဗ္ဗတဗ္ဗ ကော် <su tu du mu tu du> 故作生气, 佯带愠色: ထူးပါသည် ~ မျက်နှာပေးလေ့ပြုင်ကဲ့ကဲပြောသည်။ 她撮着嘴微有愠色娇声地说。

နှုတ် ကဲ <su pha> ①(古)修理, 修缮 ②(古)搜集, 集会

နှုတ် နဲ့ <sur-ti/sul-ti> [印]①一种细绸: ~ လျှပ် 丝绸 简裙 ②印度人称伊斯兰教徒中的外国人

နှုတ်ရဲ နဲ့ <su l-ya> =ကျိုလယာ

နှုတ်ပုံး နဲ့ <su la n-ph> 【植】波斯骆驼刺 Alhagi Maurorum (mintwort)

နှုတ်မာကျို နဲ့ <su la ma kyi> 【植】山扁豆属植物: 番泻树, 旃那树 =ကျော်း

နှုတ်ပုံး နဲ့ <sn li n-ph> 零碎什物: ~ ထုတေစရာသွောက် လေးတော်: 装零碎杂物的一个小箱子 / ~ သည် 小贩, 卖杂货的人

နှုတ်ဂုဏ် နဲ့ <su la' gan di' gain> 【佛】雍藉牙在位时的一个教派, 因崇尚 နှုတ်经而得名, 小钟派

နှုတ်သာတာပန် နဲ့ <su la' thaw: ta ban> 【佛】即将获正果的人(佛教徒认为获此正果的人今后二世不会入地狱)

နှုတ် နဲ့ <su la> [巴] 首级, 头颅, 头: ~ သွော် 发髻,

头发

နှုတ်နဲ့ နဲ့ <su la m-ni> ①忉利天上珍藏佛发的宝塔名称 ②王冠上的宝石

နှုတ်နဲ့ နဲ့ <su la m-ni> =နှုတ်နဲ့

နှုတ်နဲ့ နဲ့ <su aun> 赌气, 不给好脸色, 没好气: အိမ်၏ ~ နေသူပြင်ည့်သည့်မှာအနေခံလျှောည်။ 主人扳着面孔没好气, 客人很尴尬。

နဲ့ I ကဲ <su> ①扎, 刺, 戳: ဆဲ ~ သည်။ 扎刺了。 ②(声音)尖, (气味)刺鼻, (味道)浓厚: အသံ ~ သည်။ 声音尖厉。 / အနဲ့ ~ သည်။ 气味刺鼻。 / ဤဟင်းသည်အချင် ~ သည်။ 这菜太酸了。 ③眼睛刺痛: မျက်စိ ~ သည်။ 眼睛针刺般地痛。 ④起作用: တစ်ကုပ္ပါဒ်တိုက် သောက်အတော် ~ နေပြီ။ 对方的谗言已经起了作用。 ⑤得报应: ဘဏ် ~ သည်။ 遭天罚。 / ကျမ်း ~ သည်။ 应得报应。 ⑥直向, 正对着: မြို့၏အနောက် ~ ~ တွင်ဘုလ်မြေကိုစုတော်ရရှိပါသည်။ 城区正西方有一家水泥厂。 II နဲ့ <su> ①锥子: ~ နှင့်ထွင်းသည်။ 用锥子钻。 ②尖桩: ~ ချွဲ့ 荔枝

နဲ့က နဲ့ <su: ka> 尖桩

နဲ့ခေါက် နဲ့ <su: gaut> 手摇钻: ~ ခေါင်း: 手摇钻头

နဲ့ဇား ကဲ <su: za> (古) 考虑, 探讨 II ကော် <su: za> (古) 笔直, 径直: ပုသိုလ်ဆိုသွေ့ ~ । ရွှေမျှုံးရွှေ့။ 径直朝猎人走去。

နဲ့ဇား I ကော် <su: zu> ①直直地: အရွှေ ~ 正东 ②一定, 肯定无疑 II ဓား <su: su> 驱使狗吠、狗咬而发出的吆喝声: ဓားသည် ~ တိုက်သူ့ပြင်ကိုကဲ့ခြင်းငါးအထုတ်၏။ 在人的驱使下, 狗就争着去咬。

နဲ့ဇားချုပ်ချုပ် ကော် <su: zu: khyin gyin> 酸得厉害: သံဝရ သီးကားရင်းလေ ~ ပြင်လေတည်း။ 越成熟的柠檬味越酸。

နဲ့ဇားရားရား ကော် <su: zu: ya: ya> 杰出, 出色: ချို့ပြည်ကို ~ အလုပ်အကျော်ပြုရှိသည်။ 能很好地为国家服务。

နဲ့ဇားရဲ့ ကော် <su: zu: ye: ye> 注目而视: မျက်လုံးများက ~ ကြည့်သည်။ 大胆地注目而视。

နဲ့ဇားရွားရွား ကော် <su: zu: ywa: ywa> 尖声地, 强烈: တို့ခွေးသည်တော်ကိုသာ ~ အော်ပြုအသက်ထွက်သွားရှာသည်။ 那只狗只尖叫了一声就死去了。

နဲ့စိုက် ကဲ <su: zait> 全神贯注, 注意: ~ နားတောင်နေက သောကျောင်းသာကျောင်းသားများ 正在聚精会神听讲的学生们 / ဘူးမျက်နှာကိုစုံစုံစိုက်ပိုက်ကြည့်သည်။ 凝视着他的脸。

နဲ့စော် ကဲ <su: zan> 探求, 试探, 打听: ကလေးဘဝမှုပုံ ~ တတ်သောအလေးအကျင့်ပို့အောင်လမ်းညွှန်ပေးသင့်သည်။ 应引导孩子从小养成钻研的习惯。 / လုန်အား ~ စစ်ဆေးသည်။ 给病人作检查。

နဲ့တော်း နဲ့ <su: d-ka> 一种药用植物